



မေးလေ့ရှိသော မေးခွန်းများ

1. Greeley မြို့တော် အသုံးပြုမှုဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း ပေါ်တယ်အသစ် ဆိုသည်မှာ အဘယ်နည်း။

Greeley မြို့တော်သည် Greeley အသုံးပြုမှုဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း ပေါ်တယ်အသစ်ကို စတင်ဆောင်ရွက်ရန် စိတ်လှုပ်ရှားနေပါသည်။ ၎င်းပေါ်တယ်အသစ်သည် ယခင်ရေသုံးစွဲခ ငွေတောင်းခံစနစ်နှင့် WaterSmart ပရိုဂရမ် နှစ်ခုစလုံး၏ နေရာကို အစားထိုးမည်ဖြစ်ပါမည်။

2. Greeley သည် အသုံးပြုမှုဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း ငွေတောင်းခံစနစ်သစ်ကို အဘယ်ကြောင့် ပြောင်းလဲလုပ်ဆောင်သနည်း။

Greeley အသုံးပြုမှုဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း ပေါ်တယ်အသစ်သည် အွန်လိုင်းတွင် ငွေတောင်းခံလွှာများ ပေးချေခြင်းနှင့် သင်၏ ရေသုံးစွဲမှုဆိုင်ရာ စီမံခန့်ခွဲခြင်း အားလုံးကို တစ်နေရာတည်းတွင် ပိုမိုလွယ်ကူစွာ ပြုလုပ်နိုင်စေပါသည်။ သုံးစွဲသူများအနေဖြင့် ၎င်းတို့၏ အချက်အလက်များကို ဝင်ရောက်ကြည့်ရှုရန်အတွက် မတူညီသော စနစ်နှစ်ခုသို့ ဝင်ရောက်ရန် မလိုအပ်တော့ပါ။

Greeley အသုံးပြုမှုဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း ပေါ်တယ်အသစ်သည် မြို့တော်၏ ဝန်ဆောင်မှုလုပ်ငန်းများကို တိုးတက်စေရန်နှင့် ပိုမိုကောင်းမွန်သည့် သုံးစွဲသူအတွေ့အကြုံကို ပေးစွမ်းရန် မြို့တော်၏ ကြိုးပမ်းအားထုတ်မှုများထဲမှ တစ်စိတ်တစ်ပိုင်းဖြစ်ပါသည်။

3. မည်သည့်အချိန်တွင် Greeley အသုံးပြုမှုဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း ပေါ်တယ်အသစ်ကို စတင်ဆောင်ရွက်မည်နည်း။

Greeley အသုံးပြုမှုဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း ပေါ်တယ်အသစ်ကို 2025 ခုနှစ်၊ နိုဝင်ဘာလ 18 ရက်တွင် စတင် မိတ်ဆက် အသုံးပြုခဲ့ပါသည်။ ယခင် အသုံးပြုမှုဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း ငွေတောင်းခံစနစ်နှင့် WaterSmart ပရိုဂရမ်တို့ကို အသုံးပြုနိုင်တော့မည်မဟုတ်ပါ။

4. အသုံးပြုမှုဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း ပေါ်တယ်အသစ်သည် ယခင် အသုံးပြုမှုဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း ငွေတောင်းခံစနစ်ဟောင်းနှင့် မည်သို့ကွာခြားသနည်း။

Greeley အသုံးပြုမှုဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း ပေါ်တယ်အသစ်သည် သင်၏ ရေသုံးစွဲခငွေတောင်းခံလွှာနှင့် ရေသုံးစွဲမှုဒေတာ အားလုံးကို တစ်နေရာတည်းတွင် ဝင်ရောက်ကြည့်ရှုနိုင်စေပါသည်။ သင့်အချက်အလက်များကို ဝင်ရောက်ကြည့်ရှုရန်အတွက် မတူညီသော အကောင့်နှစ်ခုသို့ ဝင်ရောက်ရန် မလိုအပ်တော့ပါ။ စနစ်အသစ်သည် Greeley သုံးစွဲသူများအတွက် ပိုမိုကောင်းမွန်သော အတွေ့အကြုံနှင့် အားသာချက်များစွာကို ပေးစွမ်းပါသည်။

5. Greeley အသုံးပြုမှုဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း ပေါ်တယ်အသစ်၏ အားသာချက်များမှာ အဘယ်နည်း။

Greeley အသုံးပြုမှုဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း ပေါ်တယ်အသစ်သည် အသုံးပြုရလွယ်ကူပြီး လက်ရှိစနစ်ထက် အားသာချက်များစွာကို ပေးစွမ်းပါသည်-

- ရေသုံးစွဲခ ငွေတောင်းခံလွှာများကို အွန်လိုင်းမှ ချက်ချင်းပေးချေနိုင်ပါသည်။
- အလိုအလျောက် ငွေပေးချေမှုများကို သတ်မှတ်ထားနိုင်သဖြင့် ဘယ်တော့မှ နောက်ကျကြေး မပေးရတော့ပါ။
- သင်၏ ရေသုံးစွဲမှုနှင့် အပြောင်းအလဲနှုန်းထားများကို ကြည့်ရှုနိုင်ပါသည်။ ယိုစိမ့်မှုသတိပေးချက်များကိုပင် စနစ်က သင့်ထံသို့ ပေးပို့နိုင်ပါသည်။
- ဒေသတွင်း ရေချွေတာရေး အရင်းအမြစ်များနှင့် အကျိုးခံစားခွင့်များကို ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

ဤအရာအားလုံးအပြင် အခြားအရာများစွာကို တစ်နေရာတည်းတွင် အဆင်ပြေစွာ ရယူလိုက်ပါ။

6. WaterSmart ကို ဆက်လက်အသုံးပြုနိုင်မည်လား။

WaterSmart ပေါ်တယ်ကို ဆက်လက်အသုံးပြုနိုင်တော့မည် မဟုတ်ပါ။ ယခုအခါ သင်၏ ရေသုံးစွဲမှု အချက်အလက်များနှင့် ဆက်စပ်ရင်းမြစ်များကို Greeley အသုံးပြုမှုဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း ပေါ်တယ်တွင် ရရှိနိုင်ပါပြီ။

7. မည်သည့်အချိန်တွင် အကောင့်အသစ်အတွက် စာရင်းသွင်းရမည်နည်း။

သင့်အကောင့်အသစ် နံပါတ်ဖြင့် ရေသုံးစွဲခ ငွေတောင်းခံလွှာ (2025 ခုနှစ်၊ နိုဝင်ဘာလ 18 ရက်နောက်ပိုင်းတွင် စာတိုက်မှ ပေးပို့ပါသည်) အား လက်ခံရရှိသည်နှင့် သင်၏ အကောင့်အသစ်အား ဖွင့်နိုင်ပါသည်။ တစ်နည်းအားဖြင့် သင်သည် စာရင်းသွင်း မျက်နှာပြင်ရှိ ‘ကျွန်ုပ်၏ အကောင့်အသစ် နံပါတ် ရှာရန်’ လုပ်ဆောင်ချက်ကို အသုံးပြုပြီး ချက်ချင်း စာရင်းသွင်းနိုင်ပါသည်။

8. ကျွန်ုပ်၏ အကောင့်အသစ်ကို မည်သို့ဖွင့်ရမည်နည်း။

သင့်အကောင့်အသစ်ကို ဖွင့်ရန် ဤစာမျက်နှာထိပ်ဆုံးရှိ စာရင်းသွင်းခြင်းဆိုင်ရာ အဆင့်များအတိုင်း လုပ်ဆောင်ပါ။ အဆင့်လိုက် တစ်ဆင့်ချင်း ညွှန်ကြားချက်များ၊ လုပ်ဆောင်ချက်အားပြသပေးသော ကျူတိုရီယယ် ဗီဒီယိုများနှင့် ဖုန်းဖြင့်ပံ့ပိုးကူညီမှု အပါအဝင် အကူအညီ ရင်းမြစ်များကို ဘာသာစကားများစွာဖြင့် ရရှိနိုင်ပါသည်။

သင်၏ ရေနှင့် မိလ္လာစနစ် အကောင့်များကို ဆက်လက်သုံးခွင့်ရှိစေရန်အတွက် ချက်ချင်းစာရင်းသွင်းကြောင်း သေချာပါစေ။

9. အကောင့်အသစ် မဖွင့်ဖြစ်ပါက မည်ကဲ့သို့ဖြစ်မည်နည်း။

သင်သည် လက်ရှိတွင် အွန်လိုင်းမှ ငွေတောင်းခံလွှာ ပေးချေမှု သို့မဟုတ် အလိုအလျောက် ငွေပေးချေမှု အသုံးပြုနေသည့် သုံးစွဲသူတစ်ဦးဖြစ်ပါက Greeley အသုံးဝန်ဆောင်မှုလုပ်ငန်း ပေါ်တယ်အသစ်တွင် အကောင့်တစ်ခု မဖွင့်မချင်း သင့်အကောင့်သည် ငွေတောင်းခံလွှာစာရွက်များကို ပုံသေလက်ခံရရှိပါမည်။

သင်သည် ငွေတောင်းခံလွှာစာရွက်များကို လက်ခံရရှိပြီးဖြစ်ပါက ပြောင်းလဲမှုရှိမည်မဟုတ်ဘဲ သင့်ငွေတောင်းခံလွှာများကို စာတိုက်မှတစ်ဆင့် ဆက်ပြီးလက်ခံရရှိနေမည်ဖြစ်ပါမည်။

10.အလိုအလျောက် ငွေပေးချေမှုကို အသုံးမပြုဘဲ အွန်လိုင်းမှ ငွေပေးချေနိုင်ပါသလား။

အလိုအလျောက် ငွေပေးချေမှုကို အသုံးမပြုဘဲ Greeley အသုံးပြုမှုဆိုင်ရာဝန်ဆောင်မှုလုပ်ငန်း ပေါ်တယ်အသစ်မှတစ်ဆင့် အွန်လိုင်းတွင် တစ်ကြိမ်စီ ငွေပေးချေမှုများကို ပြုလုပ်နိုင်ပါသည်။

11. ယခင် အသုံးပြုမှုဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း၏ ငွေတောင်းခံစနစ်ဖြင့် ငွေပေးချေမှုများကို ဆက်လက်ပြုလုပ်နိုင်ပါသလား။

ယခင် အသုံးပြုမှုဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း ငွေတောင်းခံစနစ်ကို အသုံးပြုနိုင်တော့မည်မဟုတ်ဘဲ Greeley အသုံးဝန်ဆောင်မှုလုပ်ငန်း ပေါ်တယ်အသစ်မှတစ်ဆင့် အွန်လိုင်းငွေပေးချေမှုများကို ဆောင်ရွက်ရပါမည်။

12. အကောင့်အသစ်ဖွင့်ရာတွင် အကူအညီကို မည်ကဲ့သို့ ရရှိနိုင်မည်နည်း။ အခြားဘာသာစကားများဖြင့် အကူအညီကို ရရှိနိုင်ပါသလား။

အကောင့်အသစ် ဖွင့်ရာတွင် ကူညီပေးမည့် ရင်းမြစ်များစွာကို ရရှိနိုင်ပါသည်။ ၎င်းတွင် ဘာသာစကားများစွာဖြင့် တစ်ဆင့်ချင်း ညွှန်ကြားချက်များ၊ လုပ်ဆောင်ချက်အားပြသပေးသော ကျူတိုရီယယ် ဗီဒီယိုများနှင့် ဖုန်းဖြင့် သုံးစွဲသူဝန်ဆောင်မှု ပံ့ပိုးပေးခြင်းတို့ ပါဝင်ပါသည်။

13. ကျွန်ုပ်၏ ကိုယ်ရေးအချက်အလက်များကို အဘယ်ကြောင့် လိုအပ်သနည်း။

အကောင့်အသစ်ဖွင့်ရန် လိုအပ်သော ကိုယ်ရေးအချက်အလက်များမှာ သင့်အမည်နှင့် နေရပ်လိပ်စာသာ ဖြစ်ပါသည်။ ၎င်းအချက်အလက်ဖြင့် ကျွန်ုပ်တို့က သင့်အကောင့်ကို ချိတ်ဆက်နိုင်ပြီး မှန်ကန်သည့် ရေသုံးစွဲခငွေတောင်းခံလွှာကို သင်ပေးချေနေကြောင်း သေချာအောင် လုပ်ဆောင်ပေးနိုင်ပါသည်။

14. ကျွန်ုပ်၏ အချက်အလက်များသည် လုံခြုံမှုရှိပါမည်လား။

Greeley အသုံးပြုမှုဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း ပေါ်တယ်တွင် သင့်ကိုယ်ရေးလုံခြုံမှုကို ထိန်းသိမ်းရန်နှင့် သင့်ဒေတာကို ကာကွယ်ရန်အတွက် ရည်ရွယ်ထားသည့် အဆင့်မြင့် လုံခြုံရေး လုပ်ဆောင်ချက်များ ပါဝင်ပါသည်။ သင့်အချက်အလက်ကို ပြည်နယ်ဥပဒေအရ ကာကွယ်ထားပြီး အခြားအစိုးရအဖွဲ့အစည်းများ သို့မဟုတ် ပြင်ပအဖွဲ့အစည်းများနှင့် မည်သည့်အခါမှ မျှဝေခြင်းမပြုပါ။

15. ကျွန်ုပ်တို့၏ ငွေတောင်းခံလွှာကို ငွေပေးချေမှု အမျိုးအစားများစွာဖြင့် ပေးချေနိုင်ပါသလား။

Invoice Cloud တွင် ငွေပေးချေမှု နည်းလမ်းများစွာ (ခရက်ဒစ်/ ဒက်ဘစ်ကတ်များ၊ ဘဏ်အကောင့်များ) ကို သိမ်းဆည်းထားနိုင်ပါသည်။ သို့သော် သင်သည် အလိုအလျောက် ငွေပေးချေမှုကို အသုံးပြုသူဖြစ်ပါက ‘ပုံသေ’ အဖြစ် သတ်မှတ်ထားသည့် ငွေပေးချေမှု နည်းလမ်း တစ်မျိုးတည်းကိုသာ အသုံးပြုနိုင်ပါသည်။ ငွေလွှဲပြောင်းမှု တစ်ကြိမ်လျှင် ငွေပေးချေမှုနည်းလမ်း တစ်မျိုးတည်းကိုသာ အသုံးပြုနိုင်ပါသည်။

16. ဖုန်းမှတစ်ဆင့် ငွေပေးချေမှု ပြုလုပ်နိုင်ပါသလား။

ကျွန်ုပ်တို့၏ 24/7 အပြန်အလှန် အသံဖြင့် တုံ့ပြန်မှု (IVR) စနစ်အသစ်ကို အသုံးပြု၍ ဖုန်းမှတစ်ဆင့် လုံခြုံမှုရှိသော ငွေပေးချေမှုများကို ပြုလုပ်နိုင်ပါသည်။ သင်၏ ရေသုံးစွဲငွေတောင်းခံလွှာကို ဖုန်းမှတစ်ဆင့် ပေးချေရန် 855-679-1593 သို့ ဖုန်းခေါ်ဆိုပြီး သင့်အကောင့်နံပါတ်ကို ပြောကြားရန် အသင့်ပြင်ထားပါ။

17. အကောင့်များစွာဖြင့် ငွေပေးချေမှုများကို ပြုလုပ်နိုင်ပါသလား။

အဓိကအကောင့်ပိုင်ရှင်တစ်ဦးအဖြစ် သင်သည် အကောင့်များစွာကို ချိတ်ဆက်ပြီး လော့ဂ်အင်တစ်ကြိမ်ဝင်ရုံဖြင့် ငွေတောင်းခံလွှာများကို ပိုမိုလွယ်ကူစွာ ပေးချေနိုင်ပါသည်။ ဤနည်းအားဖြင့် အိမ်ရှင်များ၊ အိမ်ခြံမြေ မန်နေဂျာများနှင့် HOA များအတွက် အကောင့်များကို စီမံခန့်ခွဲရာ၌ ပိုမိုလွယ်ကူစေပါသည်။

လော့ဂ်အင်ဝင်ပြီး ‘ပရိုဖိုင်း’ ကဏ္ဍသို့ သွားပါ။ ပြီးလျှင် ‘အကောင့်’ သို့သွား၍ ‘အကောင့်ထည့်ရန်’

ခလုတ်ကို ရွေးချယ်ပါ။ သင်ထည့်လိုသော အကောင့်တစ်ခုစီအတွက် လတ်တလော
ရေအသုံးပြုမှုဆိုင်ရာ ဝန်ဆောင်မှု ငွေတောင်းခံလွှာမှ အကောင့်အသစ် နံပါတ်နှင့်
ကျသင့်ငွေပမာဏကို လိုအပ်ပါမည်။ လော့ဂ်အင်တစ်ကြိမ်ဝင်ရုံဖြင့် အကောင့်အရေအတွက်
အကန့်အသတ်မရှိ ချိတ်ဆက်ထားနိုင်ပါသည်။

18. အကောင့်တွင် အိမ်ခြံမြေ မန်နေဂျာ သို့မဟုတ် ငှားရမ်းသူ၏ အမည်ကို ထည့်နိုင်ပါသလား။

အဓိကအကောင့်ပိုင်ရှင်သည် Greeley အသုံးဝန်ဆောင်မှုလုပ်ငန်း ပေါ်တယ် အကောင့်တွင်
အိမ်ခြံမြေ မန်နေဂျာ သို့မဟုတ် ငှားရမ်းသူ၏ အမည်ကို ထည့်နိုင်ပါသည်။ လော့ဂ်အင်ဝင်ပြီး
‘ဝန်ဆောင်မှုများ’ ကဏ္ဍသို့ သွားပါ။ ပြီးလျှင် ‘ဖောင်ပုံစံများ’ ကို ရွေးချယ်ပြီးနောက်
‘အကောင့်ပြောင်းရန်’ ကို ရွေးချယ်ပါ။ ဖောင်ပုံစံကို ဖြည့်စွက်ပြီးနောက်
အတည်ပြုချက်ရယူရန်အတွက် ၎င်းကို အသုံးပြုမှုဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း ငွေတောင်းခံစနစ်သို့
ပေးပို့ပါ။